

ပတခ-(၀၀)-၀၄-၀၃

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၈၊ ပုဒ်မ ၃၁ နှင့် ပုဒ်မ ၆၄ တို့အရ စာရင်းစစ်ဆေးတွေ့ရှိချက်အပေါ် စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုနှင့် ဒဏ်ကြေးငွေစည်းကြပ်မှု အကြောင်းကြားစာ

ရက်စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ ၂၀ - ၂၀ ဝင်ငွေနှစ် အတွက် လူကြီးမင်းတင်ပြသော ဝင်ငွေခွန်ကြေညာလွှာကို ----- ရုံးမှ အခွန်စာရင်းစစ်ဆေးပြီးဖြစ်ပါသည်။ လူကြီးမင်း၏ ကြေညာလွှာကို စာရင်းစစ်ဆေးမှုအရ အောက်ပါတို့ကို စိစစ်တွေ့ရှိ ရပါသည်-

□ လူကြီးမင်းတင်ပြခဲ့သောအခွန် အပြောင်းအလဲ မရှိပါ။ လူကြီးမင်း၏ ဝင်ငွေအပေါ် စာရင်းကိုက်ညီမှုရှိပါ၍ အဆိုပါ စာရင်းကိုက်ညီမှုကို အောက်တွင်ဖော်ပြထားပါသည်။ -----ရုံး၏ တာဝန်ခံအရာရှိမှ လူကြီးမင်းထံ ယခင်ကပေးအပ်ထားခဲ့သော စာရင်းစစ်ဆေးခြင်းဆိုင်ရာ စာရင်းကိုက်ညီမှုများ အကျဉ်းချုပ်တွင် စာရင်းကိုက်ညီထားသောစာရင်း အသေးစိတ်အချက် အလက်များကို ဖော်ပြထားပါသည်-

ကြေညာလွှာအရ ဝင်ငွေ ပမာဏ

ကျပ် xxx,xxx,xxx

စာရင်းစစ်ဆေးမှုအရ ဝင်ငွေပမာဏ

ကျပ် xxx,xxx,xxx

ဝင်ငွေပမာဏ (အတိုး/ အလျော့)

ကျပ် xxx,xxx,xxx

□ အခွန်ထပ်မံပေးဆောင်ရမည် ဖြစ်ပါသည်။ စာရင်းစစ်ဆေးမှုအရ လူကြီးမင်းတင်ပြခဲ့သော အခွန်သည် တိုးလာ ပါသည်။ -----ရုံး၏ တာဝန်ခံအရာရှိမှ လူကြီးမင်းထံ ယခင်ကပေးအပ်ထားခဲ့သော စာရင်းစစ်ဆေးခြင်းဆိုင်ရာ စာရင်းကိုက်ညီမှုများ အကျဉ်းချုပ်တွင် စာရင်းကိုက်ညီထားသော စာရင်းအသေးစိတ် အချက်အလက် များကို ဖော်ပြထားပါသည်။

စာရင်းစစ်ဆေးမှုအရ ဝင်ငွေပမာဏအပေါ် စာရင်းကိုက်ညီမှုကို အောက်တွင် ဖော်ပြထားပါသည်-

ကြေညာလွှာအရ ဝင်ငွေ ပမာဏ

ကျပ် xxx,xxx,xxx

စာရင်းစစ်ဆေးမှုအရ ဝင်ငွေပမာဏ

ကျပ် xxx,xxx,xxx

တိုးလာသော ဝင်ငွေပမာဏ

ကျပ် xxx,xxx,xxx

စာရင်းစစ်ဆေးမှုအရ အခွန်ပမာဏအပေါ် စာရင်းကိုက်ညီမှုကို အောက်တွင် ဖော်ပြထားပါသည်-

ကြေညာလွှာအရ အခွန် ပမာဏ

ကျပ် xxx,xxx,xxx

စာရင်းစစ်ဆေးမှုအရ အခွန်ပမာဏ

ကျပ် xxx,xxx,xxx

တိုးလာသော အခွန်ပမာဏ

ကျပ် xxx,xxx,xxx

ဒဏ်ကြေးငွေ (ရှိပါက)

ကျပ် xxx,xxx,xxx

အတိုး (ရှိပါက)

ကျပ် xxx,xxx,xxx

ကြိုတင်ပေးသွင်းခဲ့သော်လည်း နှုတ်ခွန်မရှိခြင်းမရှိခဲ့သည့်

ကျပ် xxx,xxx,xxx

ကြိုတင်ခွန် (Further tax payment received)

စုစုပေါင်း ပေးဆောင်ရမည့် ပမာဏ

ကျပ် xxx,xxx,xxx

□ ပိုမိုပေးဆောင်ထားခြင်း။ စာရင်းစစ်ဆေးမှုအရ လူကြီးမင်းတင်ပြခဲ့သော အခွန်သည် လျော့နည်းသွားပါသည်။
 -----ရုံး၏ အရာရှိမှ လူကြီးမင်းထံ ယခင်ကပေးအပ်ထားခဲ့သော စာရင်းစစ်ဆေးခြင်းဆိုင်ရာ
 စာရင်းကိုက်ညီမှုများ အကျဉ်းချုပ်တွင် စာရင်းကိုက်ညီထားသော စာရင်းအသေးစိတ်အချက်အလက်များကို ဖော်ပြထားပါသည်။
 စာရင်းစစ်ဆေးမှုအရ ဝင်ငွေပမာဏအပေါ် စာရင်းကိုက်ညီမှုကို အောက်တွင် ဖော်ပြထားပါသည်-

ကြေညာလွှာအရ ဝင်ငွေ ပမာဏ	ကျပ် xxx,xxx,xxx
စာရင်းစစ်ဆေးမှုအရ ဝင်ငွေပမာဏ	ကျပ် xxx,xxx,xxx
လျော့နည်းသွားသော ဝင်ငွေပမာဏ	ကျပ် xxx,xxx,xxx

စာရင်းစစ်ဆေးမှုအရ အခွန်ပမာဏအပေါ် စာရင်းကိုက်ညီမှုကို အောက်တွင် ဖော်ပြထားပါသည်-

ကြေညာလွှာအရ အခွန် ပမာဏ	ကျပ် xxx,xxx,xxx
စာရင်းစစ်ဆေးမှုအရ အခွန်ပမာဏ	ကျပ် xxx,xxx,xxx
လျော့နည်းသွားသော အခွန်ပမာဏ	ကျပ် xxx,xxx,xxx
ဒဏ်ကြေးငွေ (ရှိပါက)	ကျပ် xxx,xxx,xxx
ပိုမိုပေးဆောင်ထားသည့် ပမာဏ	ကျပ် xxx,xxx,xxx

□ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးဆောင်ရမည့်အခွန်ကို မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ()၊ ဘဏ်စာရင်းနံပါတ် MD-----သို့ ဖြစ်စေ၊ အီလက်ထရောနစ် ငွေပေးချေမှုစနစ်များကို အသုံးပြု၍ဖြစ်စေ xx ရက်၊ xx လ၊ ၂၀xx နောက်ဆုံးထား၍ ပေးဆောင်ရန် အကြောင်းကြားအပ်ပါသည်။ ပေးဆောင်ရန်ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ(က) အရ ဒဏ်ကြေးငွေနှင့် ပုဒ်မ ၄၉ အရ အတိုးတို့ကို ပေးဆောင်ရမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။

□ ပေးဆောင်ထားသည့် ကြိုတင်ခွန်သည် ပေးဆောင်ရမည့် ကျသင့်ခွန်ထက် ပိုမိုပါက အဆိုပါပိုငွေနှင့်စပ်လျဉ်းပြီး အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃ နှင့်အညီ ပြန်အမ်းငွေကို ရယူခွင့်ရှိသည်။

□ လူကြီးမင်းတင်ပြခဲ့သောအခွန်သည် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ကျသင့်အခွန်နှင့် ကိုက်ညီမှုရှိပါသဖြင့် အခွန်ထပ်မံ ပေးဆောင်ရန် မလိုအပ်ပါ။

၂။ စည်းကြပ်မှု သို့မဟုတ် အခြားဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၃၄ ပါ စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ပေးရန် ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်သို့ ဤအကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း လျှောက်ထားရမည် ဖြစ်ပါသည်။

၃။ ဤအကြောင်းကြားစာနှင့် စပ်လျဉ်း၍ မရှင်းလင်းသည်များကို မေးမြန်းလိုပါက ----- ဌာနစု၊ တယ်လီဖုန်းအမှတ် -----၊ ----- များသို့ ဆက်သွယ်၍ဖြစ်စေ၊ ----- အခွန်ရုံး၊ အမှတ် -----၊ ----- လမ်း၊ ----- မြို့နယ်၊ ----- မြို့သို့ဖြစ်စေ၊ -----@gmail.com သို့ဖြစ်စေ၊ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြား အပ်ပါသည်။



လေးစားစွာဖြင့်
 တာဝန်ခံအရာရှိ
 ပြည်တွင်းအခွန်များဦးစီးဌာန
 -----ရုံး